



**သတင်း ထုတ်ပြန်ချက်**

**မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ ရန်ပုံငွေအဖွဲ့မှ ၂၀၁၇ ခုနှစ် ပထမ အပတ်စဉ်အတွက် အဆိုပြုချက်တောင်းခံလွှာလုပ်ငန်းစဉ် ဖွင့်ပွဲအခမ်းအနားကို ဖွင့်လှစ်ရန် ကြေငြာလိုက်ပါသည်။**

၂၀၁၇ ခုနှစ် ဇေဖော်ဝါရီလ ၉ ရက်နေ့  
လတ်တလော/အရေးပေါ်ထုတ်ပြန်ချက်  
ဆက်သွယ်ရန်- Diana Samarasan ၊ စတင်တည်ထောင်သည့် အမှုဆောင် ဒါရိုက်တာ  
တယ်လီဖုန်း- ၁-၆၁၇-၂၆၁-၄၅၉၃  
အီးမေးလ် - [dsamarasan@disabilityrightsfund.org](mailto:dsamarasan@disabilityrightsfund.org)

**မန်ဆာချူးဆက်ပြည်နယ်၊ ဘော့စတွန်မြို့ -** မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ရန်ပုံငွေအဖွဲ့ (DRF) သည် - အလှူရှင်များနှင့် မသန်စွမ်းသူများ၏ လူ့အခွင့်အရေးများကို ထောက်ပံ့ပေးသော တစ်ကမ္ဘာလုံးဆိုင်ရာ မသန်စွမ်းသူများအဖွဲ့အစည်းများကြား ပူးပေါင်းဆောင်ရွက်ပေးသည့် ထောက်ပံ့ငွေပံ့ပိုးရေးအဖွဲ့ ဖြစ်သည့်အလျောက် - အင်ဒိုနီးရှားနှင့် ဂါနာနိုင်ငံမှ ဖိတ်ခေါ်ထားသော မသန်စွမ်းသူများပါဝင်သည့်အဖွဲ့အစည်းများ (DPOs) အပြင် ဟေတီ၊ မော်လတီနှင့် မြန်မာနိုင်ငံမှ DPOs အဖွဲ့များထံသို့ အဆိုပြုချက်တောင်းခံလွှာ (RFP) လုပ်ငန်းစဉ်အကြောင်း ကြေငြာလိုက်ပါသည်။ ရန်ပုံငွေတောင်းခံခြင်းလျှောက်လွှာ နောက်ဆုံး တင်သွင်းရမည့် နေ့မှာ ၂၀၁၇ ခုနှစ် မတ်လ ၁၆ ရက် ဖြစ်သည်။

သတ်မှတ်ချက်ပြည့်မီမူဆိုင်ရာ စံချိန်စံနှုန်းများနှင့် RFP အသေးစိတ်အချက်အလက်များကို ရန်ပုံငွေအဖွဲ့ဝက်ဘ်ဆိုဒ် <http://www.disabilityrightsfund.org/for-grantseekers/> တွင် ဖော်ပြပေးထားသည့်အတွက် စိတ်ပါဝင်စားသော အဖွဲ့အစည်းများအား ဝင်ရောက်ကြည့်ရှုရန် တိုက်တွန်းထားပါသည်။ အဆိုပြုချက်တောင်းခံခြင်းလုပ်ငန်းစဉ်နှင့်ပတ်သက်၍ တစ်စုံတစ်ရာမေးမြန်းစရာရှိပါက [info@disabilityrightsfund.org](mailto:info@disabilityrightsfund.org) သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ရန်ပုံငွေအဖွဲ့၏ကြီးမားသောရည်မှန်းချက်မှာ အခွင့်အရေးများ အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွင် မသန်စွမ်းသူများပိုမိုပါဝင်လာနိုင်ရန်အတွက် မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂနိုင်ငံများ အထွေထွေညီလာခံ (CRPD) သဘောတူစာချုပ်ကို အသုံးပြုလာနိုင်ရန် ဖွံ့ဖြိုးဆဲနိုင်ငံများရှိ DPOs အား လုပ်ပိုင်ခွင့်အာဏာလွှဲပြောင်းပေးရန်ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံနှင့် ဂါနာနိုင်ငံမှ ဖိတ်ခေါ်ထားသောအဖွဲ့ အစည်းများအပြင် ဟေတီ၊ မော်လတီနှင့် မြန်မာနိုင်ငံမှ မသန်စွမ်းသူများ ပါဝင်သည့်အဖွဲ့အစည်းများလည်း လျှောက်ထားနိုင်ပါသည်-

- က) အဖွဲ့အစည်းတစ်ရပ် သို့မဟုတ် ပူးပေါင်းထားသော အဖွဲ့အစည်းအနေဖြင့် တစ်နှစ်တာ အသေးစားခွင့်ပြုငွေများ၊
- ခ) (ဖက်ဒရယ်စနစ်အောက်ရှိ) ပြည်နယ်၊ စီရင်စု၊ တိုင်းဒေသကြီး သို့မဟုတ် ခရိုင်အဆင့် DPO မှဦးဆောင်သော ညွှန်ပေါင်းအဖွဲ့အစည်းအနေဖြင့် နှစ်နှစ်တာ အလယ်အလတ် အဆင့်ညွှန်ပေါင်းအဖွဲ့ ထောက်ပံ့ငွေများနှင့်/သို့မဟုတ်
- ဂ) နိုင်ငံလုံးဆိုင်ရာ DPO ဦးဆောင်သော ညွှန်ပေါင်းအဖွဲ့အစည်းအနေဖြင့် နှစ်နှစ်တာ နိုင်ငံလုံးဆိုင်ရာညွှန်ပေါင်းအဖွဲ့ ထောက်ပံ့ငွေများ

**အသေးစားထောက်ပံ့ငွေများ**မှာ အမေရိကန်ဒေါ်လာ ၅,၀၀၀ မှ ၂၀,၀၀၀ အထိ ပမာဏအပိုင်းအခြားရှိပြီး CRPD နှင့် ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရည်မှန်းချက်များ (SDGs) နှင့်စပ်လျဉ်းပြီး ဆုံးဖြတ်ချက်ပြုလုပ်ရာတွင် DPO ပါဝင်မှုများပြား လာစေရန်နှင့် သီသန့်သတ်မှတ်ထားသော CRPD အပိုဒ်ခွဲများ သို့မဟုတ် SDG ရည်မှန်းချက်များဆိုင်ရာ စီမံကိန်းများကို အကောင်အထည်ဖော်ရန်ကြိုးပမ်းရာတွင် ယင်းအသေးစားရန်ပုံငွေများကို ထောက်ပံ့ပေးမည်ဖြစ်သည်။ **အလယ်လတ်အဆင့် ညွှန်ပေါင်းအဖွဲ့ ထောက်ပံ့ငွေ**မှာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃၀,၀၀၀ မှ ၄၀,၀၀၀ အထိ (နှစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၆၀,၀၀၀ မှ ၈၀,၀၀၀ အထိ) ပမာဏအပိုင်းအခြားရှိပြီး သီးသန့်သတ်မှတ်ထားသောဥပဒေ စာပိုဒ်၊ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်/သို့မဟုတ် CRPD နှင့် အညီလုပ်ဆောင်ထားသော အမိန့်အာဏာများအား ထောက်ခံအားပေးရန်၊ SDGs အား အကောင်အထည်ဖော်

ဆောင်ရာတွင် နိုင်ငံလုံးဆိုင်ရာအဆင့်အောက်ရှိ လှုပ်ရှားမှုစီမံကိန်းများနှင့် အစီအစဉ်များ၌ မသန်စွမ်းသူများပါဝင်ခွင့်ရပြီး CRPD ကို လမ်းညွှန်ချက်အဖြစ်အသုံးပြုရန်အတွက် ဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်နေသော ပြည်တွင်းနှင့် နိုင်ငံတကာအေဂျင်စီများ အား ထောက်ခံအားပေးရန်၊ နိုင်ငံလုံးဆိုင်ရာအဆင့်အောက်ရှိ CRPD အား အကောင်အထည်ဖော်ရန် အစိုးရ အသုံးစားရိတ်အတိုင်း အတာကို ထောက်ခံအားပေးရန်နှင့်/ သို့မဟုတ် နိုင်ငံလုံးဆိုင်ရာ အဆင့်အောက်ရှိ SDGs များ အကောင်အထည်ဖော်ဆောင်ရွက်မှုကို CRPD နှင့်အညီဆောင်ရွက်ရန် ထောက်ခံအားပေးခြင်း စသည့်တို့အတွက် ပံ့ပိုးပေးသွားမည်ဖြစ်သည်။ **နိုင်ငံလုံးဆိုင်ရာ ညွှန်ပေါင်း အဖွဲ့ထောက်ပံ့ငွေများမှာ** တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၃၀,၀၀၀ မှ ၅၀,၀၀၀ အထိ (နှစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၆၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ) ပမာဏအပိုင်းအခြားရှိပြီး (အတည်ပြုလက်မှတ် မရေးထိုးထားသည့်) CRPD မှ ဆန္ဒအလျောက်လက်မှတ်ရေး ထိုးနိုင်သောသဘောတူစာချုပ် (OP) တွင် အတည်ပြုလက်မှတ်ရေးထိုးရန်၊ သီးသန့်သတ်မှတ် ထားသော နိုင်ငံလုံးဆိုင်ရာဥပဒေ စာပိုဒ်အား CRPD နှင့်အညီ ဆောင်ရွက်ရန်၊ CRPD ကော်မတီနှင့် အခြားလူ့အခွင့်အရေးဆိုင်ရာ သဘောတူ စာချုပ်ချုပ်ဆိုထား သော အဖွဲ့အစည်းများထံ တိုးတက်မှု/ဆုတ် ယုတ်မှုကိုဖော်ပြသောအစီရင်ခံစာများ ထုတ်ဝေခြင်းနှင့်/ သို့မဟုတ် စုံစမ်းခြင်း သို့မဟုတ် နိုင်ငံတကာမှ အခါအားလျော်စွာ ပြုလုပ်သည့်သုံးသပ်ချက် (UPR) အတွက် လူ့အခွင့်အရေးကောင်စီထံ အစီရင်ခံ တင်ပြရန်၊ နိုင်ငံလုံးဆိုင်ရာ ဆောင်ရွက်ရေး စီမံကိန်းများ၊ အစီအစဉ်များနှင့် မသန်စွမ်းသူများပါဝင်သည့် SDGs အကောင်အ ထည်ဖော်ရန် ကြံရွယ်ထားသောမူဘောင်များအား စောင့်ကြည့်လေ့လာခြင်း နှင့် CRPD ကို လမ်းညွှန်ချက်အဖြစ် အသုံးပြုရန် အတွက် နိုင်ငံတော်အစိုးရ SDG အဓိကလုပ်ဆောင်မှု၊ အရပ်ဘက်အဖွဲ့ အစည်းမှ SDG မူဝါဒများနှင့် DPO ပူးပေါင်းဆောင် ရွက်ရန်နှင့်/သို့မဟုတ် နိုင်ငံတော်အစိုးရ၏ အကောင်အထည် ဖော်ရေးနှင့်/သို့မဟုတ် CRPD အား စောင့်ကြည့်လေ့လာမှုများတွင် DPO ကိုယ်စားလှယ်များ တရားဝင်ပါဝင်ခွင့်ရရန် ထောက်ခံ တောင်းဆိုပေးရန်တို့အတွက် ပံ့ပိုးပေးသွားမည်ဖြစ်သည်။

DRF ရည်ရွယ်ထားသည့်နိုင်ငံများတွင် အတည်ပြုလက်မှတ် ရေးထိုးခြင်းနှင့် တရားဥပဒေပြုပြောင်းလဲမှုဖြစ်လာစေရန် အားပေး ထောက်ခံပေးနေသော ၎င်း၏ပုံစံတူဆင့်ပွားရန်ပုံငွေ အဖွဲ့ဖြစ်သည့် မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ လိုက်ပါဆောင်ရွက်ရေး ရန်ပုံငွေအဖွဲ့နှင့်အတူ - DRF သည် ၂၀၀၈ ခုနှစ်ကတည်းကစ၍ နိုင်ငံပေါင်း ၃၄ နိုင်ငံရှိ မတူကွဲပြားသည့်အဖွဲ့အစည်း ၂၉၄ ဖွဲ့အပြင် ဒေသနှင့် နိုင်ငံတကာဆိုင်ရာအဖွဲ့အစည်းများအား အမေရိကန်ဒေါ်လာ သန်း ၂၀.၂ ကို ထောက်ပံ့ပေးခဲ့ပါသည်။

DRF ကို Boston ဖောင်ဒေးရှင်းမှ Ansara မိသားစု ရန်ပုံငွေ အဖွဲ့၊ Joseph P. Kennedy ဖောင်ဒေးရှင်း၊ ပွင့်လင်းလူ့အဖွဲ့ အစည်း မြှင့်တင်ရေးဖောင်ဒေးရှင်း၊ ပွင့်လင်းလူ့အဖွဲ့အစည်း ဖောင်ဒေးရှင်းကဏ္ဍနှင့် ယူနိုက်တက်ကင်းဒင်းနိုင်ငံအစိုးရမှ ယူနိုက်တက် ကင်း ဒမ်းအစိုးရထောက်ပံ့ငွေအပါအဝင် အလှူရှင်အများအပြားမှ ထောက်ပံ့ပေးထားပါသည်။ ယူနိုက်တက်ကင်းဒမ်းနိုင်ငံအစိုးရမှ ယူနိုက် ကင်းဒမ်းအစိုးရ ထောက်ပံ့ငွေနှင့် သြစတြေးလျနိုင်ငံအစိုးရ၏နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန (DFAT) တို့သည် DRAF ထောက်ပံ့သူများ ဖြစ်သည်။

####